

## ပါရာယနဝိုင်မြန်မာစလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များ

သီရိရတနာခိုင်မွန်မွန်သိန်း<sup>\*</sup>

### ဓာတ်မီးအကျဉ်း

ဤစာတမ်းသည် အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသ ရေးသားတော်မူသော ပါရာယနဝိုင်မြန်မာစလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ပါရာယနဝိုင်မြန်မာ စလေ့ဆိုင်ရာ အဆုံးအမများကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ အခန်း(၁) နောက်ခံ အချက်အလက်များတွင် ရှင်မဟာသီလဝံသ ရေးသားခဲ့သော စာတော်များ၊ ပါရာယနဝိုင်မြန်မာကျဉ်း၊ ပါရာယနဝိုင်မြူဗုံသည်။ အခန်း(၂) ပါရာယနဝိုင်မြန်မာစလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များတွင် ဘာသာရေးနှင့်ပတ်သက်သော အဆုံးအမအဖွဲ့များ၊ လူမှုရေးနှင့်ပတ်သက်သော အဆုံးအမအဖွဲ့များကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းပါ အချက်အလက်များသည် မြန်မာစလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များ ဖော်ထုတ်လေ့လာနှုန်း အထောက်အကျော်ဖြန့်မည်ဖြစ်ပါသည်။

### နိဒါန်း

နိဒါန်းပိုင်းတွင် ရှင်မဟာသီလဝံသ၏ ထေရာပွဲတိအကျဉ်း၊ ပါရာယနဝိုင်မြူဗုံ၊ ပေါ်ပေါက်လာခြင်းနှင့် ပါရာယနဝိုင်မြန်မာကျဉ်းတို့ကို တင်ပြထားပါသည်။ ရှင်မဟာသီလဝံသသည် စာပေပညာဘက်၌ ထူးချွန်ပြောင်မြောက်သော ရဟန်းစာဆိုတော် ဖြစ်သည်။ အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သည့်အလျောက် ဆရာတော်ရေးဖွဲ့ခဲ့သော စာပေများသည် လောကုတ္ထရာနှင့် ဆိုင်သော ဗုဒ္ဓစာပေများအဖြစ် ထင်ဟပ်နေခဲ့သည်။ ဆရာတော်ရေးသားခဲ့သော စာပေများစွာထဲမှ ပါရာယနဝိုင်လာ အဆုံးအမများကို လက်လှမ်းမီသလောက် လေ့လာတင်ပြထားခြင်းဖြစ်ပါသည်။

### ရည်ရွယ်ချက်

ပါရာယနဝိုင်မြန်မာစလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များကို ဖော်ထုတ်ရင်းအမျိုးကောင်းသားများဖြစ်စေလိုသော ရည်ရွယ်ချက် ဖြစ်သည်။

\* ဒေါ်၊ နည်းပြ၊ မြန်မာစာဌာန၊ သက်နှုန်းကျော်းပညာရေးကောလိပ်

## ၁။ ရှင်မဟာသီလဝံသ အဆွဲပွဲ။

“ဘုရားရှစ်သောင်း၊ လေးတောင်ဆောင်း၍ ကိန်းကောင်းစံရန်  
ဓမ္မခန်းသည်၊ သံတောင်ဖြူးမြင့်-စွင့်လိမ့်လေ။ အကိုက်လေးတော်၊  
မေမှပေါ်သော်၊ ရှင်ကျော်လေးဦး-ခူးလိမ့်လေ ခူးလည်းခူးလတ္ထံး၊  
ကူးလည်းကူးလတ္ထံး၊ စူးလည်းစူးလတ္ထံး၊ မြှေးလည်းမြှေးလတ္ထံး။”

ဟူ၍ မိုးညုင်းမင်းတရားကြီး ဖြူတော်မူသည့် နှစ်သက္ကရာဇ် ၈၀၀ ပြည့်နှစ်အတွင်းတွင်  
တောင်တွင်းကြီးမြို့၌ ထူးကဲစွာ တဘောင်ပေါ်ခဲ့ပေသည်။ ထိုတဘောင်ပေါ်လာသော  
အချိန်မှစ၍ ‘ပေလေးပင်ရှင်လေးပါးပေါ်လိမ့်မည်’ဟု တောင်တွင်းကြီးတစ်မြို့လုံး  
အုံးအုံးကျက်ကျက် ဖြစ်သည်။

“ထိုတဘောင်အရလည်း သက္ကရာဇ် ၈၁၅ ခုနှစ်သို့ ရောက်သော  
တောင်တွင်းကြီးမြို့၊ မြောက်ဘက်ရှိ မြို့လုလင်ရွာတွင် နှစ်စိုး၊  
သတိုးထမ်းရွာ တစ်စိုး၊ မန်ကျည်းယောင်ရွာတွင် တစ်စိုး၊ ဤသို့လျှင်  
ပေစို့ကြီး လေးစို့တို့သည် ပုံစိန်မိတ်အဖြစ်ဖြင့် အုံဖွယ်ရာ ပေါ်ပေါက်  
လာရကား မြို့သူမြို့သားအပေါင်းမှာ ‘ပေလေးပင်တော့ပေါ်လေပြီ’ဟု  
နှစ်ထောင်းအားရ ဝစ်းမြောက်ခြင်း ဖြစ်ကြလေကုန်၏။”

ထိုသက္ကရာဇ် ၈၁၅ ခုနှစ်အတွင်းမှာပင် ‘ရှင်လေးပါး’ အပါအဝင်ဖြစ်သော  
‘ရှင်ဥတ္တမကျော်’ လောင်းလျာကို မြို့လုလင်ရွာ၏ အရှေ့ပိုင်းနေ ဦးသောကြာ၊  
ဒေါ်နှင်းဆီတို့မှ ဖွားမြင်သည်။

ထိုနေ့၊ ထိုရက်မှာပင် သတိုးထမ်းရွာ၌ ‘ရှင်အန်းညီ’ လောင်းလျာ ‘ရှင်လေးပါး’  
အပါအဝင်ကို ဖွားမြင်ပြန်သည်။

ထိုနောက် ခြောက်ရက်မြောက်သောနေ့သို့တိုင်ပြန်လျှင် ရှင်ဥတ္တမကျော်ကို  
ဖွားမြင်သော မြို့လုလင်ရွာ၏ အရှေ့ပိုင်းမှာပင် အသည်မျိုးဖြစ်သူ အဖ ဦးကြည်၊  
နတ်ထိန်းကြီး အမိ ဒေါ်ဒွေးတို့တွင်-

“သဒ္ဒိတွင် ရှင်မဟာသီလဝံသတည်း

ကဗျာတွင် ရှင်မဟာသီလဝံသတည်း”<sup>၃</sup>

<sup>၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၂၁။

<sup>၂</sup> စာဆိုတော်များအဆွဲပွဲ။ ၂၀၂၂၊ ၅၃။

<sup>၃</sup> မြန်မာစာပေသမိုင်း၊ ၂၀၀၃၊ ၈၅။

ဟု ယခုတိုင် ဥဒါန်းတွင်လျက်ရှိသော ရဟန်းစာဆိုကျော် ရှင်မဟာသီလဝံသ ဆရာတော်အလောင်းအလျှော့ ‘ပေလေးပင်-ရှင်လေးပါး’ အပါအဝင် ဖွားမြင်လာခဲ့ ပေသည်။ နံတော်မှာ သောကြာသားဖြစ်၍ ငယ်မည်မှာ မောင်ညို ဖြစ်ပေသည်။

ရှင်မဟာသီလဝံသလောင်း မောင်ညိုကို ဖွားမြင်ပြီး ရှင်လေးပါးအပါအဝင် ‘ရှင်ခေမာ’ လောင်းလျာကို ဖွားမြင်ပြန်လေသည်။

မြို့လုလင်ရွာ၏ ရှင်ဥဘ္ဗာမကျော်၊ ရှင်မဟာသီလဝံသ ပေနှစ်ပင် ရှင်နှစ်ပါး၊ သတိုးထမ်းရွာ၏ ရှင်အန်းညို ပေတစ်ပင် ရှင်တစ်ပါး၊ မန်ကျော်းယောင်ရွာ၏ ရှင်ခေမာ ပေတစ်ပင် ရှင်တစ်ပါး။ ဤသို့လျင် ပေလေးပင် ရှင်လေးပါး တောင်တွင်းကြီးမြို့တွင် အထက်ပါတောင်နှင့်အညီ ထင်ရှားစွာ ပေါ်ပေါက်ခဲ့ပေသည်။

‘ပေလေးပင် ရှင်လေးပါး’ အပါအဝင် ရှင်မဟာသီလဝံသလောင်းလျာကို တောင်တွင်းကြီးမြို့၊ အရှေ့မြောက် တောင်တွင်းကြီးမြို့စား သီဟပတ္ထုကြီး ဆောက်လုပ် လူဗျို့နှင့်သည့် ရတနားမြို့မာန်ကျောင်း၊ နတ်မီးလင်းဆရာတော်အထံတွင် ပညာသင်ရန် အပ်နှံခဲ့ရာ ပျို့၊ ကဗျာ၊ လက်ာစပ်ဆိုမှုများ၌ အထူးထက်သန် လျှင်မြန်လှပေသည်။ ကျောင်းနေဖက်များအလယ်တွင် ခဏချင်းပင် ကဗျာလက်ာစပ်ဆိုနိုင်သည်ဟု အလွန် ထင်ရှားပေသည်။

ထင်ရှားပုံသာခကုမှာ မောင်ရှင်ပွဲ့ဗွင်းတို့သည် သစ်ခေါင်းတွင် ပါက်နေသော အောက်ချင်းရှင်တို့၏ တစိတိ တကျာကျာ အော်မြည်သံကြားရ၍–

“အောက်ချင်းရှင်သွေး၊ ဥကမွေးသည်

ကွေးလေးနှစ်ယ်၊ သနားဖွယ်”<sup>၁</sup>

ဟု စာစပ်ကြလေသည်။ လောကသဘောကို ခေါက်မိသော ရှင်မဟာသီလဝံသ အလောင်းသူငယ်သည် ထိုစကားကိုကြားရသောအခါ ကိုယ်တော်တို့ စာစပ်မမှန်ဟု ဆိုရာ ‘အသင်သူငယ် အဘယ်သို့စပ်ရာအံ့နည်း’ဟု မေးကြလေသည်။ ထိုအခါ သူငယ်က–

“အောက်ချင်းရှင်အောက်၊ ဥကပေါက်သည်

တောင့်ရောက်နှစ်ယ်၊ သနားဖွယ်”<sup>၂</sup>

<sup>၁</sup> စာဆိုတော်များအဖွဲ့ဖွဲ့တို့၊ ၂၀၀၂၊ ၅၃။

<sup>၂</sup> စာဆိုတော်များအဖွဲ့ဖွဲ့တို့၊ ၂၀၀၂၊ ၅၃။

ဟု တစ်ခဏျင်း စပ်ပြလေသည်။ ဤသို့ သဘာဝကျအောင် စပ်ပြသည်ကို နှစ်ခြိက်သော မောင်ရှင်ပဋ္ဌေးတို့လည်း ‘အံဖယ်ရှိစွာတကား’ ဟု ချီးကျူးကြလေသည်။

သက္ကရာဇ် ၈၃၀ ပြည့်နှစ် အသက် ၁၅ နှစ်အချယ်သို့ ရောက်လတ်သော် နတ်မီးလင်းဆရာတော်ကို ဥပမာယ်ပြခြုံ ရှင်သာမဏေဘောင်သို့ ရောက်သည်။ သက္ကရာဇ် ၈၃၅ ခုနှစ် အသက် ၂၀ ပြည့်နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူ ပြန်လေသည်။ ရှင်အမည်၊ ရဟန်းအမည်ကား ‘ရှင်သီလဝံသ’ တည်း။

“သက္ကရာဇ် ၈၃၅ ခုနှစ်၊ သက်တော် ၃၈၊ ဝါတော် ၁၈ ဝါ ရသောအခါ ‘ဗောဓိမဏ္ဍာုံး၊ ခန်းဝါပိုင်က’ ချီးပါရမိတော်ခန်းပျို့ကို ရှေးဦးပထမ စပ်ဆိုတော်မူသည်။ ထိုပါရမိတော်ခန်းပျို့သည် ပိဋ္ဌကတ်သုံးပုံကို ထုံးလိုခြေ ရေလိုနောက်၍ ရေးစပ်သော ပျို့ဖြစ်သဖြင့် အလွန်လျှင် နက်နဲ့သိမ်မွေ့ပေသည်။ အရေးအသား အစပ်အဟပ်တို့ကလည်း ကျစ်လျစ်သိပ်သည်းသည်။ ပညာရှင်အားလုံးကပင် ကောင်းချီးပေးရလောက်အောင် ကောင်းမွန်လှပေသည်။”<sup>၁</sup>

သက္ကရာဇ် ၈၄၅ ခုနှစ်တွင် သုံးကြိမ်တိတိ ခွင့်ပန်၍ အင်းဝနေပြည်တော်သို့ ကြွရာတွင် ရှေးဦးစွာ နေပြည်တော်၏အနီး တံတားဦးအရပ်သို့ ရောက်လတ်သောအခါ ‘အင်းဝပြည်သို့ ဆင်ဖြူတော်ဝင်သည်’ ဟု ကောလဟာလဖြစ်သည်။

ထိုအခါ အင်းဝနေပြည်တော်ကို စိုးမိုးအုပ်ချုပ်သော ရေမြေအရှင် ဘုရင် ဒုတိယမင်းခေါင် ကြားသီတော်မူ၍ သွေ့ကြည်ညိုစွာဖြစ်သည့်အလောက် စစ်ကိုင်းမြဲ့ ထူပါရုံစေတိတော်၏ အရှေ့မြောက်ယွန်းရှိ ‘ရတနားမာန်’ ကျောင်းတော်ကို လှူတော်မူသည်။

အင်းဝနေပြည်တော်သို့ ရောက်တော်မူ၍ ၃ နှစ်ခန့်မျှအကြာ သက္ကရာဇ် ၈၅၈ ခုနှစ်၊ နှစ်ဦးတွင် ‘ကြားပိမ့်ကျက်သရော အောင်မြင်စေအံ့’ အစချီသော တံတားဦးတည် မင်္ဂလာစေတိတော်မော်ကွန်းကို ရေးတော်မူသည်။

ထိုနှစ်အတွင်းမှာပင် ရှင်ရှုံးသာရက ပါရမိတော်ကို မည်သို့ပင် ဖြည့်ကျင့် ဆည်းပူးသော်လည်း ဆုတောင်းဦးမှ ဘုရားဖြစ်နိုင်သည်ဟု မြှောက်ကြားတော်မူသည်။

“ရှင်မဟာသီလဝံသ ကြားတော်မူရကာ ‘ဗောတိပြောင်းရွှေ၊ ဗုဒ္ဓဟောအောက်၊ ဆန်းကြယ်ပါတကား’ ချီ ဆုတောင်းခန်းပျို့ကို

<sup>၁</sup> မြန်မာစာပေသမိုင်း၊ ၂၀၀၃၊ ၈၆။

ရက်အနည်းငယ်အတွင်းမှာပင် အပြီးအစီး ရေးသား စီရင်တော်မူ၏။ ထိုအခါကျမှ ‘အံ့ဖွယ်သရဲ၊ ထူးကပါပေသည်’ဟု ရှင်မဟာသီလဝံသ၏ အမည်တော်မှာ အကျဉ်းအစား ဖြစ်ပေသည်။<sup>၁၁</sup>

သဏ္ဌာန် ၈၆၃ ခုနှစ်တွင် ဒုတိယမင်းခေါင် နတ်ဆွာစံခဲ့၍ သားတော် ရွှေနှစ်းကြောရှင် ဘုရင်နရပတိ နှစ်းတက်တော်မူ၏။ ထိုနှစ်အတွင်းမှာ ရှင်မဟာသီလဝံသသည် ထင်ရှားတွေ့ရှိရသမျှသော မြန်မာစကားပြေတို့တွင် အဦးဆုံး၊ အဟောင်းဆုံးဟု ဆိုအပ်သော ပါရာယနဝါဇာကို ရေးသားပြုစုတော်မူလေသည်။

“ဘုရားသခင် သာသနာတော် နှစ်ထောင် အနှစ်ငါးဆယ့်ငါးနှစ် စွဲသောအခါ၌ ရွှေနှစ်းကြောသခင် ဘုရင်နရပတိမင်းကြီး အောင်မြင်ခါ ဆယ်နှစ် စွဲသောအခါ၌ ပါရာယနဝါဇာကို စီရင်သော အခန်းကား ဤဝယ်ရွှေ၊ ပြီးပြည့်စုံ၏”<sup>၁၂</sup>

ဟု နိဂုံးစကားကိုထောက်လျှင် ၈၇၃ ခုနှစ်တွင် စီရင်သည်ဟု ဆိုဖွယ်ရာရှိ၏။

နောက်တစ်နှစ်ဖြစ်သော သဏ္ဌာန် ၈၆၄ ခုနှစ်တွင်လည်း တွေ့ရှိသမျှသော ရာဇ်ဝကျမ်းတို့၌ အဦးဆုံး၊ အဟောင်းဆုံးဟုသောပင် ဆိုအပ်သော ရာဇ်ဝကျမ်းကို ကြိုးပမ်းပြုစုတော်မူသည်။

သဏ္ဌာန် ၈၇၂ ခုနှစ်တွင် ဘုရင်နရပတိ ရွှေနှစ်းအသစ် တည်ဆောက်တော်မူရာ ‘ရှုလေ့သွယ်ဖြူး၊ လူသုံးဦးတို့’၌ ရွှေနှစ်းကြောရှင် နှစ်းတည်မောကွန်းကို လည်းကောင်း၊ ဓမ္မပါလပျို့ကို လည်းကောင်း ရှင်မဟာသီလဝံသသည်ပင် စပ်ဆိုတော်မူပြန်သည်။

ဤသို့ မြန်မာစကားပြေ ပျို့၊ ကဗျာ၊ လက်ာ၊ မောကွန်းစသည်တို့ကို စပ်ဆို ရေးသားခဲ့သော မှန်သောက်မာတင် အာဇာနည်ဝင် ရှင်မဟာသီလဝံသထေရ်အရှင်သည် သဏ္ဌာန် ၈၈၀ ပြည့်နှစ်၊ သက်တော် ၆၅ ခုနှစ်၊ ဝါတော် ၄၅ ဝါ အရတွင် ခန္ဓာရုပ်သိမ်း ချုပ်ပြုမ်းပုံလွန်တော်မူသတည်း။

<sup>၁၁</sup> စာဆိုတော်မူးအထွေဖွဲ့။ ၂၀၀၂၊ ၅၄။

<sup>၁၂</sup> ပါရာယန၊ ၂၀၀၁၊ ၂၃။

**၁။ ၁။ ရှင်မဟာသီလဝံသစာတော်စာရင်း**

**ပျို့များ**

- (၁) ပါရမီတော်ခန်းပျို့
- (၂) တောင်တွင်းလာပျို့
- (၃) ဆုတောင်းခန်းပျို့
- (၄) သံဝေဂခန်းပျို့
- (၅) ဓမ္မပါလပျို့ (ရေးဆဲ ပုံလွန်တော်မူသောကြောင့် တပည့်ဖြစ်သူ ပုဂံဆရာတော်က ဆက်လက်ရေးသားရာ ၉၁၀ ခုနှစ်၌ ပြီးဆုံး၏။)
- (၆) ကမ္မာလောင်ပျို့ (စာမူမတွေရာ တိမ်မြှုပ်နေသည်။)
- (၇) ဗုဒ္ဓဗွါးပျို့ (ပါရမီခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြသည်။)

**မော်ကွန်းများ**

- (၁) တံတားဦးတည်မော်ကွန်း
- (၂) ရွှေနှစ်းတည်မော်ကွန်း
- (၃) ရွှေနှစ်းကြော့ရှင် နှစ်းဘွဲ့မော်ကွန်း
- (၄) မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (သီ္ပါသူးကန်ဘွဲ့မော်ကွန်းဟူ၍လည်း ခေါ်သည်။)

**ဆုံးမစာလက်ာ**

- (၁) တိပောက-ချီ လက်ာ
- (၂) မွေးသမိခင်-ချီ လက်ာ
- (၃) အသီရိက-ဥာဏသမွှယော-ချီ မေတ္တာလက်ာ (ငှင်းအချို့ပင် ရှင်မဟာရဋ္ဌသာရ ရေးလည်း ရှိသေး၏။ တခြားစီ ဖြစ်သည်။)

**ကောပိုဒ်ရတု**

- (၁) ဉှုံသို့စုံစီ-ချီ ရှင်မဟာသီလဝံသ ဂုဏ်ပြုရတု

- (၂) ဇာတိသန္တာ-ချီ ဒုတိယဘုရင်မင်းခေါင်ထံသွင်းသော မေတ္တာစာရတု  
 (၃) နှယ်လျရိုးဟန်-ချီ ယန္တရားစကြာရတု

### **အဖြည့်ခံရတု**

- (၁) မဏိဂူဟာ-ချီရတု

### **ပိုင်ခံရတု**

- (၁) မဏိစိန္တာ-ချီ ရာဇဝသတီခန်းရတု  
 (၂) အချာပဝရ-ချီ တောင်တွင်းမြို့ဘွဲ့ရတု

### **ကျမ်းစာများ**

- (၁) ပါရာယန်ဝါး  
 (၂) ရာဇဝင်ကျော်  
 (၃) မဟာရဟနိုတိ  
 (၄) နေထိုပါ့ဌားတော်နိုသာရဟောင်း  
 (၅) ဆုံးမစာစကားပုံ

### **ကျောက်စာများ**

- (၁) ထူပါရုံကျောက်စာ  
 (၂) ရတနာဗီမာန်ကျောင်းတော်ကျောက်စာ

### **ပါရာယနဝါးအကျဉ်း**

ရှင်မဟာသီလဝံသ မထောင်မြတ်သည် ပါရာယနသူတ္ထန်တရားကို အခြေခံ မူတည်၍ ပါရာယနဝါးကြီး အခန်းကြီး ၄ ခန်း၊ ဝတ္ထုကြီး ၈ ဝတ္ထု၊ ဝတ္ထုငယ်များစွာ တို့ဖြင့် တန်ဆေဆင်၍ စီရင်ရေးသားတော်မူရာ အခန်းကြီး ၄ ခန်းနှင့် ဝတ္ထုကြီး ၈ ဝတ္ထု တို့မှာ—

- အခန်း(၁) ရဟန်းတော်တို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော အရှင်သာရိပ္ပါတ္ထရာဝတ္ထာနှင့် အရှင်မောဂုလာန်ဝတ္ထား။
- အခန်း(၂) ရဟန်းမိန်းမထောရိတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော ဓမ္မထောရိဝတ္ထာနှင့် ဥပ္ပါလဝဏ်ထောရိဝတ္ထား။
- အခန်း(၃) လူဒါယိကာတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော စီတွေသူကြွယ်ဝတ် ဟတ္ထာဇာဝကဝတ္ထား။
- အခန်း(၄) လူဒါယိကာမတို့ ကျင့်သုံးလိုက်နာနည်းယူရန် ပြဆိုသော မိန်းမမြှတ်ဝတ္ထာနှင့် နန္ဒမာတာမိန်းမမြှတ်ဝတ္ထာများ ဖြစ်ကြသည်။

ဤနန္ဒမာတာဝတ္ထာတွင် နန္ဒမာတာ ရွတ်ဖတ်သရဏ္ဍာယ်သော ပါရာယနသုတိကို အကြောင်းခံ၍ ဤဝတ္ထာတ်ခုလုံးကိုလည်း ပါရာယနဝတ္ထာဟု အမည်တပ်၍ မှတ်သားခြင်း ဖြစ်ပေသည်။

### ပါရာယနသုတိ

ပါရာယနသုတိမှာ ဗာဝရီမည်သော မင်းဆရာ ပုဂ္ဂိုလ်းရသောကြီးနှင့် အမိတ စသော ပုဂ္ဂိုလ်းရသော့ယ် တပည့် တစ်ကျိုပ်ခြာက်ဦးတို့ အသီးသီး ဓမ္မာပ်သော ပြဿနာများကို မြတ်စွာဘုရားသင် အသီးသီး ဖြေဆိုဟောကြားတော်မူသည့် သုတ္ထနိပါတ် ပါဋ္ဌာတ်လာ တရာဒေသနာတော်ပင် ဖြစ်သည်။

### ပါရာယနအဓိပ္ပာယ်

“ပါရာယန၌ ပါရ + အယန - ဟူသော J-ပုဒ်တွင် ပါရ = သံသရာ တစ်ဖက်ကမ်း နိုဗ္ဗာန်း၊ အယန = ရောက်ရာရောက်ခကြာင်းခရီး၊ ပါရာယန = သံသရာတစ်ဖက်ကမ်း နိုဗ္ဗာန်းနန်းသို့ ကူးသန်း ရောက်ရာ ခရီးလမ်းမဟာဟု ဆိုလိုပေသည်”<sup>၁</sup>

စာဆို ရှင်မဟာသီလဝံသသည် ပါရာယနဝတ္ထာအစတွင် ‘နမောတသူ ဘဂဝတော အရဟတော သမ္မာသဗ္ဗာဗုံးသူ’ ဟူသော ပါဋ္ဌာထာတော်ဖြင့် ဖွင့်ဆို ထားသည်။ ဆရာတော်သည် ဘုရားရှင်လက်ထက်တော်အခါက ဗုဒ္ဓသာသနာတော်တွင် သဒ္ဓါကြည်ညိုသော သူတော်ကောင်းမိဘများက သားသမီးများကို ဆုံးမရာတွင်

<sup>၁</sup> ပါရာယန၊ ၂၀၁၁၊ ၁၇။

အရိယာပုဂ္ဂိုလ် - ၈ ပါး တို့ကို စံပြု၍ ဆုံးမလေ့ရှိကြောင်း ဖော်ပြထားပါသည်။ ယင်းသို့ ဖော်ပြရာတွင် သားပေါ်ကိုတည်း ဆုံးမမူသော်ကား -

“ချစ်သားတို့ ... ရဟန်းတည်းဖြစ်ပြုသူ့မူကား သာရီပုတ္တရာ၊ မောဂ္ဂလာန် အရှင်နှစ်ပါးတို့၏ အကျင့်ကို နည်းယူပါကုန်။ အရှင်နှစ်ပါးတို့ကို နှိုင်းရည်စာမူပါကုန်။”<sup>၁</sup>

ဟု ဆုံးမ၏။

သားမိန်းမကိုတည်း ဆုံးမမူကား -

“ချစ်သမီးတို့ ... ရဟန်းတည်း ဖြစ်ပါလေပြုသူ့မူကား မေမာ ဥပ္ပလဝဏ် ရဟန်းမနှစ်ပါးတို့၏ အကျင့်ကို နည်းယူပါကုန်။”<sup>၂</sup>

“လူတည်းဖြစ်ပြုသူ့မူကား - ဥဇ္ဈာတ္တရာ ဒကာမကဲ့သို့လည်းကောင်း ဝေါးကျွေးကပြည့်၌ နှစ်မာတာ ဒကာမကဲ့သို့လည်းကောင်း ဖြစ်ပါချင်၏။ မိန်းမမြတ်နှစ်ပါးတို့၏ အတုကို သင်ပါကုန်ဟု ဆုံးမ၏။”<sup>၃</sup>

ဟူ၍ ရေးသားထားပါသည်။

ဆရာတော်သည် ဤအရိယာသူမြတ်ရှစ်ပါးတို့ကို စံပြု၍ မိဘများက သားသမီးများကို ဆုံးမကာ လိမ္မာစေလိုသည်သာ မဟုတ်။ ဆရာတော်ကိုယ်တိုင် မိဘနေရာမှနေ၍ ရဟန်းရှင်လူတို့ကို သားသမီးအရာထားကာ ဆုံးမပြီး အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်စေလိုခြင်းကြောင့် ရေးသားထားခြင်း ဖြစ်နိုင်ပါသည်။

### ဓလ္လာအပိုဒ္ဓာယ်သတ်မှတ်ချက်

ဓလ္လာဟူသည် ‘ထုံးစံ၊ အလေ့’<sup>၄</sup> ဟု မြန်မာအဘိဓာန်တွင် ဖွင့်ထားပါသည်။ လူမျိုးတိုင်းတွင် ဓလ္လာထုံးစံများ ရှိကြသည်။

“ဓလ္လာဆိုသည်မှာ တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်း ၅၀ ရှိန်းကန်းမှ ကြိုးပမ်းမှ မှတစ်ဆင့် အပ်စုတစ်စုမှ ရရှိသော ပိုင်ဆိုင်မှု

<sup>၁</sup> ပါရာယန်၊ ၂၀၁၁၊ ၂၇။

<sup>၂</sup> ပါရာယန်၊ ၂၀၁၁၊ ၂၇။

<sup>၃</sup> ပါရာယန်၊ ၂၀၁၁၊ ၂၇။

<sup>၄</sup> မြန်မာအဘိဓာန်၊ ၂၀၀၇၊ ၂၅၃။

အရာဝတ္ထာများ၊ အသိများ၊ နေရာအေသနှင့်ဆိုင်သော ဆက်နွယ်မှုများ၊ အခန်းကဏ္ဍာ၊ အချိန်၏ ခံယူချက်၊ သဘောထား၊ ကိုးကွယ်ယုံကြည်မှု၊ ဝါစဉ်လိုက်မှု အဓိပ္ပာယ်များ၊ သဘောထားများ၊ တန်ဖိုးများ၊ ယုံကြည်မှုများ၊ အတွေ့အကြံများ၊ ဗဟိုသုတစ္ဆေည်းမှုများ၊ လုံခြုံစွာထိန်းသိမ်းခဲ့သော အရာများ၊ စုစည်းထားခြင်းကို ကိုယ်စားပြု၍ လေ့”<sup>၁၁</sup>

ဟု ဖွင့်ဆိုရပေမည်။

### ၂။ ရှင်သာရီပုဂ္ဂရာနှင့် ရှင်မဟာမောဂ္ဂလာန်ဝါဘ္မာမှ ဘာသာမေား လူမှုမေား ဆိုင်ရာ အဆုံးအမအပွဲများ

အနောမဒသီဘုရားရှင်လက်ထက်တွင် ပုဂ္ဂိုးမျိုးဖြစ်သော သရာဇ်လုလင်နှင့် သူကြွယ်မျိုးဖြစ်သော သီရိဝါမှနသူကြွယ်ဟူ၍ သူငယ်ချင်းနှစ်ယောက် ရှိသည်။ သရာဇ်လုလင်သည် စောင်ကွယ်လွန်သောအခါ ဥစ္စာစည်းစိမ်အားလုံးတို့ကို စွန်၍ ရသော ပြုမည်ဟု သီရိဝါမှနသူကြွယ်အား တိုင်ပင်သည်။ ဘုရားရှင်လက်ထက်ကပင် မိတ်ဆွေ အပေါင်းအဖော်နှင့် တိုင်ပင်ဆွေးနွေးတော်သော ယဉ်ကျေးသည် စောင့်အပြုအမူကို တွေ့မြင်နိုင်သည်။ ထိုစောင့်မှ မိတ်ဆွေသူငယ်ချင်း အပေါင်းအဖော်တို့ပေါ်တွင် တန်ဖိုးထားမှုများ ရရှိစေရန် လူမှုဆက်ဆံရေးကို ဆရာတော်က နည်းပေးလမ်းညွှန် ဆုံးမပြထားသည်။

အနောမဒသီဘုရားရှင်သည် သူရှစ်ရသေ့အား ဂေါတမဘုရားရှင်လက်ထက်တွင် လက်ယာရုံ တပည့်သားမြတ် အရှင်သာရီပုဂ္ဂရာဖြစ်၍ ပညာအရာတွင် တောဒ် ရမည်ဟု ဗျာဒိတ်ပေးတော်မှသည်။ ထိုအကြောင်းကို သူရှစ်ရသေ့သည် မိတ်ဆွေ သီရိဝါမှနသူကြွယ်အား အကြောင်းကြားပြီး လက်ဝံရံဆုကို တောင်းစေသည်။ ဂေါတမ ဘုရားရှင်လက်ထက် သူမြတ်နှစ်ပါးတို့ အချွေယောက်သောအခါ ပါရမီရင့်သန်ပြီ ဖြစ်သောကြောင့် တရားရရန် ရဟန်းပြုမည်ဟု အကြံဖြစ်သည်။ ရှင်အသီတံ့မှ တရားကို နာယူ၍ ကြည်ညိုကြည်ပြီးနောက် နှစ်ယောက်အတူ ဘုရားရှင်ထံသို့ သွားရောက်ကာ တရားအဆုံးအမကို ခံယူကြပုံကို ရေးသားထားသည်မှာ ဘာသာရေး အဆုံးအမကို မြတ်နိုးယုံကြည်စွာ ခံယူကြောင်း ပေါ်လွှင်ထင်ရှားစေသည်။

ရဟန်းတော်တို့ လိုက်နာကျင့်သုံးအပ်သည်များမှာ—

<sup>၁၁</sup> ပါရာယနာ ၂၀၁၁၊ ၃၀။

“ဆွမ်းခံသောအခါ ဆောက်တည်လေရာသော အကျင့်၊ အပေါင်း  
အဖော်မသင့်သူတိနှင့်တက္က မသင့်တော်သော စကားကို မပြော  
ရာသော အကျင့်၊ ဆိတ်ပြိုမ်သောအရပ်၌သာ နေရသောအကျင့်”<sup>၁</sup>

တို့ကို မြတ်စွာဘုရားရှင် ဟောတော်မူကြောင်း ထည့်သွင်းရေးဖွဲ့ထားပုံမှာ ဘာသာရေး  
အဆုံးအမများကို လေးလေးနှက်နှက် ခံယူစေလိုကြောင်း ပေါ်လွင်ထင်ရှားနေ  
ပေသည်။

အရှင်မဟာမောဂ္ဂလာန်သည်ကား တန်ခိုးကြီးသောအရာ၌ ဓတေဒဂ်ရတော်  
မူသော ရဟန္တာ ဖြစ်ပေသည်။ အရှင်မောဂ္ဂလာန်သည် ငရဲပြည်၊ နတ်ပြည်၊ လူပြည်  
တို့တွင် တရားတော်များကို ဟောကြားပြီး သာသနာကို သဒ္ဓကြည်ညိုစိတ်  
ထက်သန်စေရန် ဆုံးမတော်မူထားသည်မှာ ဘာသာရေးအဆုံးအမများကို ပိုမိုပေါ်လွင်  
စေသည်။

ထို့ပြင် နန္ဒာပန္န္ဒနဂါးမင်း၊ ရဟန်းသာမဏောင်ယ်များ၊ သိကြားမင်းတို့ကို  
ဟောကြားဆုံးမခဲ့သော တရားတော်များသည် ဘာသာရေးအတွက် အလွန်တန်ဖိုးထား  
အပ်သော ဆုံးမစကားများပင် ဖြစ်ပေသည်။

အရှင်သာရိပုတ္တရာသည် ပညာအရာ ကြီးကျယ်မြင့်မြတ်သူဟု ဓတေဒဂ်  
ရတော်မူသော ရဟန္တာ ဖြစ်ပေသည်။ အရှင်သာရိပုတ္တရာသည်-

“တရားဟောသရွှေ့လျှင် သစ္စာလေးပါးကိုပြ၍ ဟောသော  
အလေ့တော် ရှိ၏။ ပညာလည်း ကြီးတော်မူ၏။ ပညာ  
ကြီးသောသူကိုလည်း အတိုင်းထက်အလွန် ချီးမွမ်းချီးမြောက်  
တော်မူ၏။”

ဟူ၍ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကိုယ်တိုင်ပင် ဘာသာသာသနာအကျိုး  
အတွက် အလေးအနှက် တန်ဖိုးထားကာ တရားတော်ကို စေလေ့တစ်ရပ်အနေဖြင့်  
ဟောပြောဆုံးမခဲ့သည်မှာ ရဟန်းတော်များအတွက် လိုက်နာကျင့်သုံးဖွယ်ရာပင် ဖြစ်ပေ  
သည်။ အရှင်မြတ်၏ တရားပြဆုံးမပုံကို ကြည်ညိုဖွယ်၊ အတုယုစံပြဖွယ် ဖြစ်အောင်  
ရေးဖွဲ့ထားသည်။

ရှင်သာရိပုတ္တရာသည် ပညာရှိကို ချီးမြောက်ရာတွင်-

<sup>၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၄၁။

ပါရာယနာ၊ ၂၀၁၁၊ ၄၉။

“ဤပုံစံထေရ်ကဲသို့ မေးတိုင်း ဖြစ်မှုသောသူကို ပုဆိုးအချဖြင့် ခေါင်းထက်အမြဲ အခါခပ်သိမ်းရွက်လျက်ပင် နေကောင်း၏။ ဤသို့ ရွက်ဆောင်လျက်နေမှ မေးလိုသောငှာ ဦးခေါင်းမှ ချကာ မေးရှုံးသတည်း။ ငါကဲ့သို့သော သူတော်လည်း ဤပုံစံထေရ် ကဲသို့သောသူကို ပုဆိုးအချဖြင့် ရွက်ပေရာ။”<sup>၁</sup>

ဟူ၍ မိမိကိုယ်ကို နိမ့်ချကာ ပညာရှိကို အမြတ်တနီး လေးစားတန်ဖိုးထားခြင်းသည် နောင်းလူတို့ စံပြုအပ်သော အလေ့ကျင့်တစ်ခုဖြစ်ပေရာ လူမှုဆက်ဆံရေး နယ်ပယ် တွင်လည်း တိုးတက်ကောင်းမွန်စေရန် အတူယူသင့်အပ်သောဓလေ့ ဆုံးမစကား အဖွဲ့များ ဖြစ်ပေသည်။

အရှင်သာရီပုဂ္ဂရာကိုယ်တော်မြတ်ကြီးသည် သာသနာတော်အကျိုးကို ဆောင်ရွက် နေသော ရဟန်းသံပါဏ်များအတွက် ကိုယ်တိုင် နည်းပေးလမ်းပြ ဆုံးမခဲ့သည်။ သူနာရဟန်းကို ကျွေးမွှေးပြုစုစောင့်ရောက်ပုံ၊ ခရီးဖော်တိုးအား ကူညီဖေးမပုံ၊ ဝိနည်းပညာတော်များကို အမှတ်ထားပုံ၊ အရှင်မြတ်ဆုံးမရှုံးရဟန်ဖြစ်လေသော ပုဂ္ဂလ်များပြပုံ၊ တရားဖြင့် အခါခပ်သိမ်း ပူဇော်တတ်သော ဓလေ့ရှိပုံတို့ကို ထည့်သွင်းရေးသားထားသည်မှာ ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာ ဆုံးမစာအဖွဲ့များ ဖြစ်သည်။

### ထို့ပြင်-

“တပည့်သားကြီးဖြစ်ပေသောကြောင့် ငါမြှို့၊ ငါတာဝန်ပေတည်း ဟု ခပ်သိမ်းလျှင် မလျော့သော နှလုံးတော်ရှိ၏။”<sup>၂</sup>

ဟူ၍ ရဟန်းသံပါဏ်တိုးအား မြတ်စွာဘူရာရားရှင်၏ တရားတော်တို့ကို အမြန်လုံးသွင်းကာ မမေ့မလျော့ကျင့်ကြံနေထိုင်နိုင်ရန် ဘာသာရေးနှင့်ပတ်သက်၍ ဆုံးမတော်မူခဲ့သည်။

အရှင်မြတ်သည် (၇)နှစ်သားအချယ် သာမဏေးယ် ဆုံးမသည်ကို ဦးထိပ်ဖြင့် ခံယူတော်မူခဲ့ပေလေသည်။ ရှင်သာရီပုဂ္ဂရာသည် မိမိ၏ ဆရာရင်းဖြစ်သော အရှင် အသုဇ္ဈိုက် ရှိသေစွာဖြင့်-

“ဦးခေါင်းရင်း၌ ငါဆရာရှိသည် မည်စေသတည်း။”<sup>၃</sup>

<sup>၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၄၉။

<sup>၂</sup> ပါရာယနာ၊ ၂၀၁၁၊ ၅၃။

<sup>၃</sup> ပါရာယနာ၊ ၂၀၁၁၊ ၅၃။

ဟူ၍ ပြောဆိုထားရာ ဆရာဖြစ်သူကို ရှိသေတတ်သော ဓလ္လုရှိကြောင်း၊ ဘာသာရေးနှင့်လူမှုဆက်ဆံရေးအရ တွေ့မြင်နိုင်ပေသည်။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် မိမိကိုယ်ကို နှစ်မျဲရာတွင်-

“ငါ၏ကိုယ်ကိုကိုယ်ဟု ငါမမှတ်၊ နင်းနယ်စရာ ခြေသုတ်ပုဆိုး  
ကဲ့သို့”

ဟူ၍ ကိုယ်စိတ်နှစ်ပါး နှစ်မျဲတော်မူခြင်းသည် နောင်းလူတို့ ပြုမှုကျင့်ကြံးအပ်သည်ကို နည်းပေးဆုံးမခဲ့ပေသည်။ လူမှုဆက်ဆံရေးတွင် နှစ်မျဲခြင်း၊ သည်းခံခြင်းတို့ဖြင့် ပြည့်စုံသင့်ကြောင်းကို ရှင်သာရိပုတ္တရာ၏ ကြည်ညိုဖွယ်စရိက်များဖြင့် ဆုံးမထားသည်။

### ၂။ စီတ္တသူကြွယ်နှင့် ဟတ္တာဗြာဝက်ဝတ္ထမူ ဘာသာရေး လူမှုဇားဆိုင်ရာ အဆုံးအမ အဖွဲ့များ

ပဒုမှတ္တရဘုရားရှင် လက်ထက်တော်တွင် ဟံသာဝတီပြည့်၌ ဒါယကာ တစ်ယောက်အား တရားစာပေဟောရာ၌ ဓတေခိုက်ထားတော်မူသည်ကို မြင်သဖြင့် စီတ္တသူကြွယ်သည် ထိုဓတေခိုက်အရာကို ရလိုကြောင်း ဆုတောင်းခဲ့ပါသည်။ ရေါတမ ဘုရားရှင်လက်ထက်တော်တွင် စီတ္တသူကြွယ်သည် မာဂါစိုင်း မစွဲကသဏ္ဌာပြည် သူမေးမျိုးတွင် ဖြစ်သည်။ ဖွားမြင်သောအချိန်တွင် တစ်တိုင်းပြည်လုံး ပုဆစ်ထူးမျှလောက် ကျွေးအောင် ပန်းမိုးရွာသဖြင့် စီတ္တသူတို့သားဟု ခေါ်သည်။ စီတ္တသူကြွယ်၏ ပညာရှိတို့၏ အကျင့်သုံးပါးနှင့် ပြည့်စုံခြင်းအကြောင်းကို-

“သူ့အမေးကို အသင့်အားဖြင့် သိသာအောင် ဖြေတတ်၏။  
မိမိလည်း အသင့်အားဖြင့် ဖြေသာနိုင်အောင် သူ့ကိုမေးတတ်၏။  
အသင့်အားဖြင့် သိသာအောင် ဖြေလေတုံးသော်လည်း နှစ်လို့  
ဝမ်းမြောက်စွာဖြစ်လျက် ကောင်းချီးပေးတတ်၏။”

ဟူ၍ စီတ္တသူကြွယ်၏ ပညာရှိအကျင့် ကျင့်ဆောင်တော်မူပုံကို လူယောက်ဗျားတို့ စံပြုတိုက်ရန် နည်းလမ်းများကို ဆရာတော်က ထောက်ပြထားသည်။ ဝါကျတို့များဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည်။ စီတ္တသူကြွယ်သည် တရားစကားကို ဆိုတတ်သောအရာ၌ ဓတေခိုက် ရတော်မူသည်။ ဟတ္တာဗြာဝက်ဝတ္ထမူတွင် အသံကြီး (၄)ပါး၊ အာဇာဝက၏တန်ခိုးလက်နက် (၉)ပါး၊ အမိုက်မောင် (၄)မျိုး၊ လက်နက်ကြီး

<sup>၁</sup> ပါရာယန်၊ ၂၀၁၁၊ ၅၃။

<sup>၂</sup> ပါရာယန်၊ ၂၀၁၁၊ ၆၁။

(၄)ပါးတို့အကြောင်းကို ဗဟိသုတရဖွယ် မှတ်သားဖွယ် ရေးထားသည့် ဆရာတော် ၏စေတနာကို တွေ့မြင်နိုင်ပေသည်။ မြတ်စွာဘုရားရှင် အာဇာဝကဘီလူးအား ဆုံးမခန်းတွင်-

“ခက်ထန်သူကို ခက်ထန်တုံးခက်ထန်သဖြင့် ဆုံးမနိုင်ခဲ့၏။  
ခက်ထန်သူကို နှီးညံ့သဖြင့် ဆုံးမသော်ကား လွယ်အုံသတည်း။”<sup>၁၁</sup>

ဟူ၍လည်းကောင်း၊

“သဒ္ဓါတရားဟူသည်ကား ချမ်းသာကြောင်းကုသိုလ်ကြမှာ”<sup>၂၁</sup>

ဟူ၍ ဆုံးမထားခြင်းသည် လောကီလူသားတို့အတွက် မြတ်စွာဘုရားရှင်က စေတနာ ရှေ့ထားကာ ကျင့်သုံးလိုက်နာစေရန် ပြုမူဆောင်ရွက်ရန် ဟောကြားခဲ့ကြောင်း ဆရာတော်က ဝတ္ထဲတွင် ထည့်သွင်းဆုံးမခဲ့သည့် အဖွဲ့ဖြစ်သည်။ ကုသိုလ်(၁၀)ပါး၊ ချမ်းသာ(၃)မျိုး၊ အရာသာ၏ သစ္စာတရား အသက်မွေးဝမ်းကြောင်း ပညာအကြောင်း တို့ကိုလည်း ဆရာတော်က ထည့်သွင်းဖော်ပြထားသည်မှာ လောကီ၊ လောကုတ္ထရာ အကျိုးကို ရှေ့ရှု၍ ထည့်သွင်းဖော်ပြထားဟန် တူပေသည်။

ပညာနှင့်ပတ်သက်၍လည်း-

“ပညာဟူသော်ကား ကားရှုံးသိသော ပညာ၊ ကြံ့ရှုံးသိသော  
ပညာ ဘာဝနာဖြင့်ပြီးသော ပညာ”<sup>၃၁</sup>

ဟူ၍ ဖော်ပြထားပေသည်။ ဘုံသုံးပါး၌ အကျိုးစီးပွားကိုသိသည်ကား လောကီပညာ၊ မဂ်ဖိုလ်နိုဗ္ဗာန်ရသော်ကား လောကုတ္ထရာပညာ မည်သည့်ဟူ၍ ဥပါယ်တံမျိုးနှင့် ကိုယ်ထူကိုယ်ထ လုံးလနှင့် ကြိုးစားရယူရန် တိုက်တွန်းထားပေသည်။ ဗုဒ္ဓလက်ထက်မှ ကြည်ညံ့ဖွယ်ရဟန်းပုဂ္ဂိုလ်တို့၏ သူတော်ကောင်းစရိတ်တော်များကို ရှိုးရှင်းပြီးပေါ်လွင်သော ဝါကျတို့၊ ဝါကျရှည်အဖွဲ့များကို လိုအပ်သလိုသုံးကာ ရေးဖွဲ့ထားသည်။ နည်းယူ စံပြုလိုစိတ် ဖြစ်ပေါ်လာစေသော ဆုံးမစာအဖွဲ့များဟုလည်း ဆိုနိုင်ပါသည်။

<sup>၁၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၈၀။

<sup>၂၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၈၄။

<sup>၃၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၉၆။

၂။ ခေမာကောရီနှင့် ဉာဏ်တောရိဝထ္ဌမှု ဘာသာရေး၊ လူမှုပြောဆိုင်ရာ အဆုံးအမွှေဖွဲ့များ

ခေမာမိဖုရားသည် မိန်းမမြတ်အရိယာလေးဦးတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ သာဂလမည်သော ပြည့်၍ မဒ္ဒရာစ်မင်းသမီးကို ခေမာမိဖုရားဟု ခေါ်တွင် လေသည်။ မင်းသမီးကို ဖွားသောအခါ၌ စိုးရိမ်ကြောင့်ကြမရှိ၊ ဘေးမဲ့အေးချမ်းစွာ ဖြစ်သည်ကို အကြောင်းမှု၍ ခေမာမိဖုရားဟု ခေါ်တွင်ပေသည်။ ရွှေစင်အရောင်အဝါ ကဲ့သို့ တင့်တယ်စွာရှိသည်။ ရာဇ်ပြုလိုပြည် မိမိသာရမင်းကြီးမယား မိဖုရား ဖြစ်၏။

မိမိသာရမင်းကြီးလည်း-

“ဘုရားဒါယကာ ငါဖြစ်ပြီးလျက် ငါ၏မယား မိဖုရားဖြစ်သော သူသည် ဘုရားသခင်ကို မဆည်းကပ်ဘဲ အဘယ်သို့ နေကောင်း တံ့ခွဲ့နည်း။”

ဟူ၍ တွေးသည်။ တရားစစ်၊ တရားမှန်ကို ရရှိစေလိုသော မိမိသာရမင်းကြီး၏ စိတ်နေသဘောထားကို ဖော်ညွှန်းထားသော၊ နိုဗ္ဗာန်သို့ သွားရာလမ်းကို ပိမိ၏ကြင်ဖက်အား လမ်းညွှန်ဖော်ပြသော လေးစားဖွယ်စိတ်ဓာတ်ကို အတုယ့်တတ် စေရန် စရိတ်ဖော်ရေးဖွဲ့၍ ဆုံးမခဲ့ခြင်း ဖြစ်သည်။ ခင်ပွန်းမိတ်ဆွေတို့အား မှန်ကန်သောလမ်းသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော ဘာသာရေး၊ လူမှုရေး လမ်းညွှန်အဖွဲ့တစ်ရပ်အဖြစ် တွေ့ရှိရသည်။

ခေမာမိဖုရားသည် ဝေါ်ဝန်ဥယျာဉ်တော်သို့ ‘ဘုရားသခင်ကျောင်းတော်တွင်း မရှိ’ ဟူသည်အမှတ်နှင့် ကျောင်းတော်သို့ဝင်ရာ သွေ့ပါမြတ်စွာဘုရားသည်—

“ဤသို့ မိဖုရားသည် အဆင်းလှသည် ဤအပြစ်ကို ဆိုတတ် စွာ၏ဟု ငါသို့မဖြင့်ပဲပဲ ကြာသည်ဖြစ်ခဲ့ရကား မိဖုရား အလိုလိုလျှင် အဆင်း၏ တင့်တယ်ခြင်းကို ချီးမွမ်းစော်း၊ အဆင်း၏ အပြစ်ကိုလည်း ငါမလိုဘဲ မိဖုရားအလိုလိုလျှင် အပြစ်တင်၍ ကဲ့ရဲ့စော်း၊ ထိုသို့ပြီးမှ ငါချွေတ်ရစေ။”

ဟူ၍လည်းကောင်း ခေမာမိဖုရားကား—

<sup>၁</sup> ပါရာယန်၊ ၂၀၁၁၊ ၁၁၂။

<sup>၂</sup> ပါရာယန်၊ ၂၀၁၁၊ ၁၁၄။

“**ဤသို့**သော အဆင်းတင့်တယ်စွာ ကိုယ်ဖြစ်လျက် မနှစ်လိုဖွယ်သော ဖောက်ပြန်ခြင်းသို့ ရောက်ခဲ့ရကား ဤသို့ ဖောက်ပြန်သော ကိုယ်နှင့် ငါ၏ကိုယ်ကား အတူတူတကား၊ ငါ၏ကိုယ်လည်း ဤကဲ့သို့ ဖြစ်လတ္ထံတကား”<sup>၁</sup>

ဟူ၍ သံဝေဂရကာ ဘုရားရှင်၏ အဆုံးအမတော်တို့ကို ခံယူကာ မင်းကြီးထံမှ ခွင့်ပန်ဖြီး ရဟန်းပြတော်မူလေသည်မှာ မိမိ၏အမားကို ဆင်ခြင်သုံးသပ်ကာ လမ်းစဉ်အမှန်ကို လျှောက်လှမ်းနှင့်သော၊ ပညာကျေးဇူးကြီးသော ဓေမာထောရိကို သာခက်ပြေကာ တရားသဘောကို သိမြင်အောင် ဆုံးမတင်ပြထားပေသည်။ လူဝတ်နှင့် ရဟန္တာဖြစ်သူသည် လူ၏အသွင်ဖြင့် မတည်နှင့်ရာ၊ ရဟန်းအသွင်မှ အသက်ရှည်နှင့်သည်။ ဓေမာထောရိလည်း လူရဟန္တာဖြစ်သော အရှည်မတည်နှင့်သာကြောင့် ရဟန်းပြရာ ဓေမာထောရိဟု ဘုရားသခင်သာသနာ၌ ထင်ရှားစွာရှိခဲ့ခြင်း ဖြစ်ပေ သည်။

ဥပ္ပလဝဏ်ထောရိသည် ရဟန်းမိန်းမအဖြစ်နှင့် တန်ခိုးကြီးသောအရာ၌ စတော်ရချင်ကြောင်း ဆုတောင်းဖူးသူ ဖြစ်လေသည်။ ဥမ္မာဒ္ဓိမိန်းမမြတ်လည်း ဖြစ်ခဲ့ဖူးပေသည်။ ကြာညီပွင့်ချပ်နှင့်တူသောကြောင့် ဥပ္ပလဝဏ်ဟု အမည်တွင်လေသည်။ ဥပ္ပလဝဏ် ရဟန္တာမိန်းမမြတ်ကား-

“**ရဟန်းပြ၍** မကြာမမြင့်၊ ရှစ်လမျှလောက်မစွေ့ခင် သစ္ာ လေးပါးတရားကို သိမြင်၍ ပဋိသွေ့ဒါနှင့်တကွ ရဟန္တာ မိန်းမမြတ် ဖြစ်သတည်း။ ဘုရားမြတ်စွာလည်း ရှေးက ဆုတောင်းဖူးသော ပါရမီကို ရှုတော်မူ၍ တန်ခိုးကြီးသော ရဟန္တာမိန်းမမြတ်တွင် စတော်ဂံထားတော်မူသတည်း။”<sup>၂</sup>

ဟူ၍ ဥပ္ပလဝဏ် ရဟန္တာမိန်းမမြတ်သည် သံသရာတွင် ကျင်လည်သောအခါ ဘုရားလောင်းနှင့် အတူတကွဖြစ်၍ ကုင့်တစ်သောင်းမျှလောက် မိမိအသက်ကို စွန်းဖူး၍ ကျေးဇူးသိတတ်ခြင်းအားဖြင့် ရဟန္တာဖြစ်ဖြီး နှစ်လိုဝင်းမောက်စွာ မိမိ၏တန်ခိုးတော်တို့ကိုပြ၍ ခြေတော်ဦးတို့က်သည်မှာ ကျေးဇူးရှင်အား မမေ့မလျော့ အလေးထား ရှိခိုးဦးချုတတ်သည့် ဓလ္ထုအဖွဲ့အဖြစ် တွေ့မြင်ရပေသည်။

<sup>၁</sup> ပါရာယနာ၊ ၂၀၁၁၊ ၁၁၄။

<sup>၂</sup> ပါရာယနာ၊ ၂၀၁၁၊ ၁၄၅။

၂၄။ ဥက္ကရာန် နှစ်မာတာမိန်းမမြတ်ဝတ္ထနမ ဘာသာရေး လူမှုရေး အဆုံးအမ အဖွဲ့များ

ဥက္ကရာမိန်းမမြတ်ဝတ္ထနတွင် ကျေးဇူးရှိသော ပုဂ္ဂိုလ်တို့သည်ကား အများကို ဆောင်ကြဉ်းပေးသော အမိုက်မောင်ကို ဖျောက်ပေးသောသူလည်း မည်သည်။ လင်းသောအရောင်အဝါကို ထွန်းပေးသောသူလည်း ဖြစ်သည်။ ဘုံသုံးပါးဟူသော စစ်မြေအရပ်၌ ရန်မရှိအောင် ဖျောက်ပေးသူလည်း ဖြစ်သည်။ အမြိုက်နိုဗာန ချမ်းသာကိုလည်း ပေးသည်။ လူအရပ်၌ ကျေးဇူးများသူသည်ကား ထိုသို့သော ဂုဏ်ကျေးဇူးရှိသော ပုဂ္ဂိုလ်ကိုလျင် ဆိုပေသည်။ ထိုသို့သောပုဂ္ဂိုလ်အား အများ ဆရာပင်ဖြစ်ကြောင်း စာဆိုရှင်မဟာသီလဝံက လူမှုဆက်ဆံရေးနှင့် ပတ်သက်၍ လမ်းညွှန်ပြသ ဆုံးမပေးခဲ့သောအဖွဲ့ ဖြစ်သည်။

ဘုရားဟောကြားခဲ့သော အကျင့်နှစ်ပါးနှင့်ပတ်သက်၍-

“ချစ်သားရဟန်းတို့၊ ဤလူဗျာ၌ကား အကျင့်နှစ်ပါးလျှင် သူတကာ ဟူသမျှကို စောင့်ပေ၏။ မျက်မောက်၌ သူအပြစ်တင်သော ကဲ့ရဲ့ခြင်းကို အပြစ်မတင်စေအောင်၊ သူ မကဲ့ရဲ့အောင် ရှောင်ကြဉ်းသော အကျင့်လည်းတစ်ပါး၊ အပါယ်လေးပါး လားအုံသော အကြောင်း မကောင်းမှု၌ နှုတ်နှုလုံးဖြင့် ကိုယ်ကိုကြောက်လန်းစွာ ရှောင်ကြဉ်းသည်လည်းတစ်ပါး။”<sup>၁</sup>

ဟူ၍ ဤနှစ်ပါးသောတရားတို့သည်လျှင် လူဟူသမျှကို စောင့်ပေးသော ဟီရို၊ ဉာဏ်ပွာတရား ဖြစ်ပေသည်။ ဟီရိုဟူသည်ကား- ကဲ့ရဲ့ခြင်းကို ရှုက်သည်၊ ဉာဏ်ဟူသည်ကား- အပါယ်လေးပါးဆင်းရဲကို ကြောက်သည်ဟူ၍ လူမှုရေးဓလ္ထုအဆုံးအမ တို့ကို မှတ်သားလိုက်နာ ကျင့်သုံးရပေမည်။

ထို့နောက် မိခင်၊ ဖောင်တို့ကို ပူဇော်ရသော၊ ပြုစုလုပ်ကျေးရသော သားသမီး တို့သည် မျက်မောက်လည်း စီးပွားချမ်းသာများ ရ၏။ အများသူငှာတို့လည်း ချီးမွမ်းရသည်။ သံသရာ၌လည်း လူချမ်းသာ၊ နတ်ချမ်းသာကို မိခင်အား လုပ်ကျေးသော ကုသိုလ်ကြောင့် ရရာ၏။ လူ၏ချမ်းသာကား လေးကျွန်းသနင်း စကြာဝတေးမင်း အဖြစ်တိုင်အောင် လူချမ်းသာ၊ နတ်ချမ်းသာကား နတ်ပြည်ခြောက်ထပ်ကို အစိုးရသော နတ်မင်းတို့ချမ်းသာတို့ကို ရရှိလေသည်။ ဤသည်မှာ သား၊ သမီးတို့သည် မိဘကို

<sup>၁</sup> ပါရာနယ်၊ ၂၀၀၁၊ ၁၅၉။

လုပ်ကျွေးပြစ်ရသော ကုသိုလ်အားဖြင့် အကျိုးရရှိခြင်း ဖြစ်ကြောင်း တင်ပြထားသည်မှာ စလေ့အဖွဲ့တစ်ရပ်အနေဖြင့် ဆုံးမပြထားခြင်း ဖြစ်သည်။

ဆရာတော်သည် နှစ်မာတာမိန်းမမြတ်အကြောင်းကို ဖော်ပြရာတွင်-

- “(၁) စင်ကြယ်သန်ရှင်းသော အာစာရသီတင်းအကျင့်နှင့်လည်း  
ပြည့်စုံစွာ၏။
- (၂) အခါခပ်သိမ်းလျှင် နေ့လွှဲညာစာမစား၊ ရှောင်ကြဉ်နိုင်သော  
အကျင့်လည်း ရှိ၏။
- (၃) မြတ်စွာဘုရားဟောတော်မူသော တရားဟူသမျှ ဝိဋ္ဌကတ်  
သုံးပုံကို အလေ့အကျက် ဆောင်ရွက်နိုင်၏။
- (၄) အကျေတ်သုံးတန်ရလျက် ဓားနှင့်သမာပတ်ချမ်းသာနှင့်တကွ  
ပြည့်စုံသော အနာဂတ်အရိယာ မိန်းမမြတ်အဖြစ်ဖြင့်လည်း  
ထင်ရှားစွာ၏။
- (၅) ကြယ်ဝချမ်းသာသော သူငွေးသမီးဖြစ်၍ တစ်ထောင့်နှစ်ရာ  
ငါးဆယ်သော ယသေးစပါးကျိုကြီးများတို့၏ သခင်လည်း  
ဖြစ်၏။”

ဟူ၍ နှစ်မာလာ၏ ကျေးဇူးအာဘော်တို့ကို ညွှန်းဆိုထားသည်။ နှစ်မာတာကျင့်စဉ်ကဲ့သို့ လိုက်နာဆောင်ရွက် ကျင့်ကြံနေထိုင်နိုင်ရန် ဖွဲ့ဆိုဆုံးမပြသခဲ့သည်။

လူသားတို့သည် အာရုံငါးပါးကိုမြင်လျှင် ကြားလျှင် သာယာစေမိသောကြောင့်  
အမျက်ရမ္မက်ဖြစ်ခဲ့ရကား မကောင်းမှုဖြစ်ပေသည်။ ဖြစ်ခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊  
နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ စိုးရိုမ်ကြောင့်ကြခြင်းစသော ဆင်းရဲကျော်းမြောင်းခြင်း  
တို့သည် လူသားတို့အတွက် ဘေးကြီးပင်ဖြစ်ပေသည်ဟု ဘာသာရေးနှင့်ပတ်သက်ပြီး  
ဆရာတော်က ဆုံးမပေးထားသည်ကို တွေ့ရသည်။

နှစ်မာတာမိန်းမမြတ် သရွှောယ်သော ပါရာယနတရားမြတ်ဟု တွင်သော  
သူတ္ထန်ကိုထာကား အိုခြင်း၊ သေခြင်း၊ ဆင်းရဲခြင်းတို့ကို လွန်နိုင်ခဲ့၍ အမြိုက်  
နိုဗ္ဗာန်သို့ ရောက်အုံသော ခရီးလျှင်ဖြစ်ပေသည်။ ထို့ကြောင့် ပါရာယနတရား  
ဟူသည်ကား အမြိုက်နိုဗ္ဗာန်ခရီးဖြစ်သော တရားဖြစ်ပေသည်။ ဤအကြောင်းကို သိစေ

<sup>°</sup> ပါရာနယ်၊ ၂၀၁၁၊ ၁၆၇။

လို၍ ပထမသက္ကိယနာပြုသောအခါ၌ အရှင်အာနန္ဒာတော်ရှိကိုယ်တော်တိုင် ဤဂါထာကို  
ဟောကြားတော်မူခဲ့ကြောင်း ဆရာတော်က ရေးသားခဲ့ပေသည်။

### မြိုင်သုံးသပ်ချက်

မြန်မာစာပေ၏ ကပိတ်ဆူဖြစ်သော ရှင်မဟာသီလဝံသ ပြုစုံသည့်  
ပါရာယန်ဝွေးသည် မြန်မာစာပေခေတ်တွင် ပထမဦးဆုံးသော ဝွေးတွင်ပုဒ်ဖြစ်၍  
အကြောင်းအရာအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ကို ဖော်ပြထားသည်။  
သိဒ္ဓအပေး စာပေအမျိုးအစားဖြစ်သည့်နှင့်အညီ ပုဂ္ဂိုလ်(၈)ဦးတို့ ဝွေးတို့အပြင်  
ဝွေးတွင်ဖြစ်သူ့ကို ကြားညပ်ရေးသားထားသည်။ ကိုယ်ပိုင်စကားပြေဟန်နှင့် ရေးသား  
ထားသည်ကို တွေ့ရသည်။ ဆရာတော်၏ ပိဋကတ်ဉာဏ်ရည် ကြွယ်ဝပ်ကိုလည်း  
လေ့လာတွေ့ရှိရသည်။

ရှင်သာရိပုတ္တရာနှင့် ရှင်မောဂုလာန်ဝွေးတွင် ရဟန်းတို့ လိုက်နာကျင့်သုံး  
ဖွယ်ရာများ သစ္စာလေးပါး ဟောကြားဆုံးမပုံ အရှင်သာရိပုတ္တရာသည် ပညာရှိကို  
ချီးမြောက်ပုံ၊ မိမိကိုယ်ကို နှုမ့်ချဆက်ဆပုံ၊ အဆုံးအမကို ခံယူတော်မူပုံတို့ကို  
တင်ပြထားသည်။

စိတ္တသူကြွယ်နှင့် ဟတ္တာဇာဝကတ္တာတွင် ပညာရှိတို့ ကျင့်အပ်သော အကျင့်  
(၃)ပါး၊ အာဇာဝကတ္တာတိုးကို ဆုံးမတော်မူပုံ၊ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း တရားတို့ကို  
တွေ့ရပေသည်။ လူယောက်ဗျားတို့အတွက် စံပြုဖွယ် ဖြစ်သည်။

ခေမာထေရိနှင့် ဥပ္ပလဝဏ်ထေရိဝွေးတွင် အလှကို ခံမင်နှစ်သက်သော  
ခေမာထေရိရှိ မြတ်စွာဘုရားရှင် တရားပြဆုံးမတော်မူကြောင်း ခေမာထေရိရှိယ်တိုင်  
အဆုံးအမကို ခံယူကြောင်း၊ ပညာအရာ၌ ကျေးဇူးမားသောသူဖြစ်ကြောင်း  
စံပြုဆုံးမသည်။ ဥပ္ပလဝဏ်ထေရိ၏ ကျေးဇူးသိတတ်ခြင်းကို ဖော်ပြီး ရဟန်း  
မိန်းမတို့ လိုက်နာကျင့်သုံးနိုင်စေရန် ဆရာတော်က ဖွဲ့ဆို ဆုံးမထားသည်။

ဥတ္တရာနှင့် နှစ်မာတာမိန်းမမြတ်ဝွေးတွင် ကျေးဇူးရှင်အကြောင်း၊ မိဘတို့ကို  
ပြုစုံလုပ်ကျေးရသော အကျိုးကျေးဇူးကြောင့် ရရှိသော စည်းစိမ်းမြစ်သစ္စာ၊ နှစ်မာတာ  
မိန်းမမြတ်၏ ကျင့်ကြံနေထိုင်ပုံတို့ကို လူမိန်းမတို့ ကျင့်သုံးနာယူနိုင်ရန် ဆရာတော်သည်  
စေတနာနှင့်ဖွဲ့ဆို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

ပါရာယန်ဝွေးတို့ လေ့လာရာတွင် ဆရာတော်သည် အရိယာသူကြွယ် ရှစ်ပါး  
တို့ကို စံပြု၍ မိဘများက သားသမီးတို့ကို ဆုံးမကာ လိုမွာယ်ကျေးစေလိုသည်သာ

မဟုတ် ဆရာတော်သည် မိဘနေရာမနေ၍ ရဟန်းရှင်လူတို့ကို သားသမီးအရာထား၍ ဆုံးမကာ အမျိုးကောင်းသားများ ဖြစ်စေလိုသောကြောင့် ရေးသားခြင်း ဖြစ်ပေသည်။ ဗဟိုသုတဉာဏ်တို့ကို ပိဋကတ်တော်တို့မှ ထုတ်နှုတ်တင်ပြထားသည်ကို တွေ့ရသည်။

**ဤသို့ အရည်အချင်းနှင့် ပြည့်စုံသော ပါရာယန်ဝ္မာကြို မလိုခက-**

“ထင်ရှားတွေ့ရှိရသမျှသော မြန်မာစကားပြုဝ္မားတွင် ပါရာယန် ဝ္မာသည် အဟောင်းဆုံးဝ္မားဖြစ်သည်။”<sup>၁</sup>

“ပါရာယန်ဝ္မာသည် မြန်မာဝ္မာလေ့လာသူများအတွက် ချင်းချုံ မထားသင့်သော ဝ္မာအဖြစ် ယူဆရပါသတည်း။”<sup>၂</sup>

ဟု ဆိုနိုင်လောက်အောင် အိုးဆုံး ဘာသာပြန်ဝ္မာဖြစ်သည်သာမက ဗဟိုသုတနှင့် အကျင့်စာရိုက္ခာ ကောင်းမွန်ရေးကိုပါ ဦးတည်ပေးသော ဉာဏ်အစာပေဝ္မာမျိုးဖြစ်၍ လောက်။ လောကုတ္တရာ အကျိုးပြုစာပေတစ်ရပ် ဖြစ်ပါသည်ဟု ဆိုခဲ့ပါသည်။ ထိုသို့သောစာပေမျိုးကို ဖော်ထုတ်ပြုစွာသော မဟာသီလဝံသအရှင်မြတ်သည် ပါ့မြတ်စာပေ ပညာရှင်၊ မြန်မာစာပေပညာရှင်ကြီးအဖြစ် ထောက်ထင်ရှားနေမည်သာ ဖြစ်ပါသည်။

### နိဂုံး

ဤစာတမ်းသည် ရှင်မဟာသီလဝံသ ရေးသားခဲ့သော ပါရာယန်ဝ္မာမြန်မာစာပေလုပ်ရာ အဆုံးအမများကို လေ့လာတင်ပြထားသော စာတမ်းဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေမည်ဖြစ်သည်။ ဤစာတမ်းပါ အချက်အလက်များသည် ရဟန်းရှင်လူ နောင်လာနောက်သားတို့အတွက် အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ပါသည်။

<sup>၁</sup> မြန်မာစာပေသမိုင်း၊ ၂၀၀၃၊ ၉၅။

<sup>၂</sup> မြန်မာဝ္မာအညွှန်းပေါင်းချုပ်၊ ၂၀၀၇၊ ၃၃။

### ကျမ်းကိုးဘရဲ့

ခင်မင်၊ မောင် (ဓနဖြူ)။ (၁၉၉၁)။ စကားပြုသဘောတရား၊ စကားပြုအတတ်ပညာ။ ရန်ကုန်၊  
ဝင်းစာပေတိုက်။

ဖေမောင်တင်၊ ဦး။ (၂၀၀၃)။ မြန်မာစာပေသမီဒ်း။ ရန်ကုန်၊ စံပယ်ဦးစာပေ။

ဗိုလ်မှူးဘသောင်း။ (၂၀၁၁)။ စာဆိုတော်များအထွေဖွေဗိုး။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။

မလို့။ (၂၀၀၇)။ မြန်မာဝါယာအညွှန်းပေါင်းချုပ်။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။

မြန်မာစာအဖွဲ့။ (၁၉၉၁)။ မြန်မာအဘိဓာန်။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

ရှင်မဟာသီလဝံသ။ (၂၀၁၁)။ ပါရာယန်။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။